



ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖှိာ်ကရၢ
လီာ်ခါာ်သးဝဲလီာ်ခိာ်သ့ာ်
ကီာ်သူလုာ်
www.knuhq.org

ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖှိာ်ကရၢ ခိကရဲး (၁၇) ဝိတဝိ
အလံာ်ဘိးဘာ်ရၢလီာ်

ခုာ်ညါလါလီာ် (၂) သီ, ၂၇၆၂ နံာ်
လါမ့ာ် (၅) သီ, ၂၀၂၃

၁. ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖှိာ်ကရၢ, ခိကရဲး (၁၇) ဝိတဝိ ဘာ်တၢ်မၤအိၤ စးထီာ်ဖဲ လါအ့ဖှိာ် (၂၄) သီ တုၤ လါမ့ာ် (၄) သီ ဖဲလီာ်ခါာ်သး ဒီးကီာ်ရုာ် တဘ့ာ်စုာ်စုာ် ခိကရဲးဘျီာ်ဒိာ် အအးဒုာ်ဝဲစုာ်စုာ် အပူၤ လါလီာ်ကျိၤတၢ်အိာ်ဖှိာ်တဲသကိး ဒီး ဝံၤဝဲဂ့ၤဂ့ၤဘာ်ဘာ်န့ာ်လီာ်.

၂. ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖှိာ်ကရၢ, ခိကရဲး (၁၇) ဝိတဝိအံၤ အဆိန့ာ် ဘာ်တၢ်ရဲာ်ကျဲၤ အိၤလၢ တၢ်ကမၤအိၤဖဲ ၂၀၂၁ လါယုၤအပူၤန့ာ်လီာ် သနာ်က့ၤ, ခိဖျိလၢ COVID-19 တၢ်ဆါ သံသတြီာ် ဃုာ်ဒီး ပယီၤသုး အတၢ်ပံးန့ာ်ဆူာ် တၢ်စိကမိၤ ဒီး တၢ်လၢအတၢ်တဖၣ် ဟဲပိာ်ထွဲထီာ်အခံအဃိ တၢ်မၤဖျါထီာ်အိၤ ဒ်တၢ်ပာ်ပနီာ်ဃာ် တၢ်ဆါကတီာ် တန့ၢ်တသ့ဝဲဘာ်ဒီး လၢခံကတၢ်န့ာ် ဘာ်တၢ်သုး ကျဲၤ မၤအိၤ လၢတၢ်ရဲာ်တၢ်ကျဲၤ (၃) ပတီာ်န့ာ်လီာ်. လၢခိကရဲး အတၢ်ရဲာ်တၢ်ကျဲၤ (၃) ပတီာ်တပတီာ် အပူၤ ခိာ်န့ာ်ခါာ်စး ဟဲထီာ်ဝဲ (၁၆၀) ဂၤ ဒီး ဝံၤဝဲဂ့ၤဂ့ၤဘာ်ဘာ်န့ာ်လီာ်.

၃. ကယံာ်တၢ်ဖဲတၢ်မၤလၢ ဘာ်တၢ်ရဲာ်ကျဲၤဖဲမၤ ဒီး မၤဖျါထီာ်တ့ၢ်အိၤလၢ ခိကရဲး (၁၆) ဝိတဝိ ဒီတ ကတီာ်အပူၤ တၢ်ပဲာ်ထံဒီးပာ်ဂါာ်ပာ်ကျဲၤ တၢ်ပာ်ဖျါတဖၣ် ဒ်အမ့ၢ် ထံရူၢ်ကီာ်သဲးတၢ်ပာ်ဖျါဒီးဝဲကျိၤတ ဖၣ် ဒီး ကီာ်ရုာ်တဘ့ာ်စုာ်စုာ် အတၢ်ပာ်ဖျါတဖၣ်, ဒီး ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖှိာ်ကရၢ ဂံာ်ခိာ်ထံး သဲးတၢ်ဘျါခိာ်သ့ာ်, ခိာ်တဃာ်ကျဲၤသန့ ဒီးတၢ်မၤအကျဲၤတဖၣ်, ဒီး တၢ်ပာ်လီၤခါဆူညါတၢ်မၤတဖၣ်န့ာ် ဘာ်တၢ်ဘျီာ်ဘာ်မၤပျဲၤက့ၤအိၤ လၢထီာ်ဘိကမံးတံာ် ဝံၤ ဘာ်တၢ်ပာ်ဂါာ်ပာ်ကျဲၤအိၤန့ာ်လီာ်.

၄. ဖဲလၢ ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖှိာ်ကရၢ, ခိကရဲး (၁၇) ဝိတဝိအပူၤန့ာ် ဘာ်တၢ်ဃုထၢထီာ် လီာ်ခါာ်သးထီာ်ဘိကမံးတံာ် (၄၅) ဂၤ, လီာ်ခါာ်သး ပၤဆူာ်တၢ်ကမံးတံာ် (၁၁) ဂၤ ဒီး လီာ်ခါာ်သး

စံညီညွတ်မှုရှိစေရန် (၁) ကနဦးလီ၊ လီခါးသးပာဆွာတၢ်ကမံးတံင် (၁၁) ကလၢ ဘၣ်တၢ်ယုထၢထီၣ် အိၣ်တဖၣ် အမံးန့ၣ် အိၣ်ဖျါဒ်လၢ လၢအသိးန့ၣ်လီ။

- | | |
|--------------------------------|-------------------------|
| (၁) ပဒိၣ်စီကွဲးထူဝု | ကရၢခိၣ် |
| (၂) ပဒိၣ်စီဆၢဂၤ | ကရၢခိၣ် (၂) |
| (၃) ပဒိၣ်စီတၢ်ဒိၣ်မူ | န့ၣ်ရဲၣ်ခိၣ်ကျါ |
| (၄) ပဒိၣ်စီသီသံၣ်ဘျဲ | န့ၣ်ရဲၣ်ခိၣ်ကျါသယံး (၁) |
| (၅) ပဒိၣ်စီလးထီ | န့ၣ်ရဲၣ်ခိၣ်ကျါသယံး (၂) |
| (၆) သးခိၣ်ကျါဒိၣ်စီ စီကွဲးန့ၣ် | ကမံးတံင်ဖိ |
| (၇) သးခိၣ်ကျါဖိ စီတၢ်မျါသီ | ကမံးတံင်ဖိ |
| (၈) ပဒိၣ်နီၣ်ဒါဒါ | ကမံးတံင်ဖိ |
| (၉) ပဒိၣ်စီတီနံ | ကမံးတံင်ဖိ |
| (၁၀) ပဒိၣ်စီအဲၣ်ကလုာ်စု | ကမံးတံင်ဖိ |
| (၁၁) ပဒိၣ်စီလီအဲၣ်မူ | ကမံးတံင်ဖိ |

၅. လၢခိကရဲးအပူၤန့ၣ် အိၣ်ဒီးတၢ်အၢၣ်လီၤအိၣ်လီၤသးလၢ ကရၢလီၤပျီၣ်ကွံာ်ဝဲ ကလုာ်ဒိၣ်စီသန့ ဒီး သးမၤစီရိၤသန့, ကသ့ၣ်ထီၣ်ဝဲ ဖဲၣ်ဒရၢၣ်ဒိၣ်မိၣ်ကရၢၣ်စံၣ်ကီၢ်စၢဖျိၣ်, ဒီး ဒ်သိးဒီး ကညီဖိတဖၣ် ကဒီးန့ၣ်ဘၣ်ဝဲ ကလုာ်တၢ်ထဲသိးတုၤသိး, ဒီးတၢ်စံၣ်ညီၣ်ပာလီၤသးအဂီၢ်န့ၣ် ကအိၣ်ဆၢထၢၣ်ကၢၢ်ကျါဝဲလၢ ခိၣ်တယၢ်ကျဲသန့, တၢ်မၤအကျဲ ဒီး ခါဆူညါတၢ်မၤရဲၣ်ကျဲတဖၣ် အဖိခိၣ်န့ၣ်လီ။ လၢတၢ်ဂဲၤလိာ်မၤဖျါထီၣ် တၢ်မၤရဲၣ်ကျဲတဖၣ်အပူၤ ဒ်သိးဒီးကညီဒိတကလုာ် ကပာ်ယုာ်ပာ်ဂီၢ်ဝဲအဂီၢ် တၢ်ကဲၤလိာ်မၤဖျါထီၣ် အိၣ်အဂီၢ်စ့ၢ်ကိး တၢ်စံၣ်ညီၣ်တဲာ်အိၣ်န့ၣ်လီ။

၆. လၢတၢ်ဂဲၤလိာ် ရၢလီၤပျီၣ်ကွံာ် ကလုာ်ဒိၣ်စီသန့ ဒီး သးမၤစီရိၤသန့, ဒီး လၢတၢ်ဂဲၤလိာ်သ့ၣ်ထီၣ် ဖဲၣ်ဒရၢၣ်ဒိၣ်မိၣ်ကရၢၣ်စံၣ် ကီၢ်စၢဖျိၣ်, ဒိၣ်မိၣ်ကရၢၣ်စံၣ်ဂ့ၢ်ဝီ, ကလုာ်တၢ်ထဲသိးတုၤသိး, ဒီး တၢ်စံၣ်ညီၣ်ပာလီၤသးအဂီၢ်န့ၣ် ခုၣ်အဲၣ်ယုာ်-ကညီဒိတကလုာ်စၢဖျိၣ်ကရၢ ကဖိၣ်လိာ်စု မၤသကိးတၢ်ဒီး ကလုာ်ဒုၣ်ပာ်ပာ်ဆၢတၢ်ဖိတဖၣ်, ဒိၣ်မိၣ်ကရၢၣ်စံၣ် ကရၢကရၢတဖၣ် ဒီး ကမျါထံဖိကီၢ်ဖိလၢ အတီၤပတီၢ်ခဲလၢာ်အဂီၢ် တၢ်ဘိးဘၣ်ရၢလီၤအိၣ်န့ၣ်လီ။

တၢ်ဆဲးကျိးအဂီၢ်,
 - ပဒိၣ်စီကျါစု (၆၆) ၆၄၉၀၃၀၃၄၀